

အိုင်အိုဝါ (Iowa) ဝင်ငွေနည်းအိမ်သူ၊အိမ်သားစွမ်းအင်အထောက်အပံ့အစီအစဉ်  
လျှောက်လွှာတင်သည့်ကာလအား ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိတိုးမြှင့်ပေးခြင်း

ဝင်ငွေနည်းအိမ်သူ၊အိမ်သားစွမ်းအင်အထောက်အပံ့အစီအစဉ် (LIHEAP) အတွက်ရန်ပုံငွေအား  
ကွန်ဂရက်လွှတ်တော်မှ မကြာသေးမီကပြဋ္ဌာန်းထားသော (Care Act) စောင့်ရှောက်မှုအက်ဇပါဒ်  
အောက်တွင်ထောက်ပံ့ထားပြီးနောက်ဆုံးရက်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက် အထိတိုးမြှင့်  
လိုက်ပါသည်။

အိုင်အိုဝါပြည်နယ်ရှိအိမ်ထောင်စုများသည် COVID-19 ဗိုင်းရပ်စ်ကိုရင်ဆိုင်ဖြေရှင်းရာတွင်  
စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါသည်။ တချို့မှာအလုပ်လက်မဲ့ဖြစ်ခြင်း (သို့) အလုပ်ချိန်များအား  
လျှော့ချခြင်းများနှင့် ရင်ဆိုင်နေရပါသည်။ ဤအခြေအနေများကြောင့် အသုံးစရိတ်/ဝန်ဆောင်ခပေးငွေ  
(utility bill) အား ပေးဆောင်ရန်အတွက် အခက်အခဲများဖြစ်ပေါ်လာစေနိုင်ပါသည်။

ထိုအခြေအနေမျိုး၌သင်ရောက်ရှိနေပါက ခရိုင် ၉၉ ခုလုံး၌ ရှိသော ရပ်ရွာအရေးကူညီလှုပ်ရှားမှု  
အေဂျင်စီများ (CCA) ၏ဆက်သွယ်ရေးကွန်ယက်မှ တစ်ဆင့်အကူအညီများ ရယူနိုင်ပါသည်။  
မိသားစုများအနေဖြင့် ၎င်းတို့၏ရပ်ရွာအရေးကူညီလှုပ်ရှားမှုအေဂျင်စီ၌ စွမ်းအင်အထောက်အပံ့  
အစီအစဉ်အတွက်လျှောက်ထားနိုင်ပါသည်။ ဤအစီအစဉ်သည် အိမ်ထောင်စု၏ ဝန်ဆောင်ခပေးငွေ  
(utility bill)အား ပေးဆောင်နိုင်ရန်ကူညီပေးနိုင်ပါသည်။ ရရှိနိုင်သောပမာဏကို မိသားစုဝင်အနည်း  
အများနှင့်ဝင်ငွေအပေါ်အခြေခံ၍ သတ်မှတ်ပေးထားပါသည်။ ၎င်းအစီအစဉ်အား လျှောက်ထားခြင်း  
မရှိသေးသူများ၊ (သို့) ဆက်သွယ်မှု ပြတ်တောက်ခြင်းနှင့်ရင်ဆိုင်နေရသူများအား ဤအချိန်၌  
လျှောက်လွှာတင်ရန် နှိုးဆော်အပ်ပါသည်။

ရပ်ရွာအရေးကူညီလှုပ်ရှားမှုအေဂျင်စီများတွင် အခြားဝန်ဆောင်မှုများဖြစ်သောအစားအစာ၊  
အဝတ်အထည်များကဲ့သို့သောဝန်ဆောင်မှုများနှင့် အခြားအကူအညီများလည်းရရှိနိုင်ပါသည်။  
သင်၏ဒေသခံရပ်ရွာအရေးကူညီလှုပ်ရှားမှုအေဂျင်စီ (CCA)နှင့် ပတ်သက်သောသတင်း  
အချက်အလက်များကို အိုင်အိုဝါ (Iowa) ဌာန၏လူ့အခွင့်အရေးဝက်ဘ်ဆိုက်  
<https://humanrights.iowa.gov/dcaa/where-apply> (သို့) ၂-၁-၁ သို့ ဆက်သွယ်၍ ရှာဖွေနိုင်ပါသည်။